



ADRA

# Min Gal Aib Gal မင်္ဂလာအိပ်

ADRA မြန်မာက ထုတ်ဝေသည့် သတင်းလွှာ  
အတွဲ ၂ | ဧပြီလ ၂၀၂၀



## ဦးဟိုလင်းပုံဖြင့်

ချင်းတောင်ပေါ်က ဝဥစိုက်ပျိုးခြင်းနဲ့ အသက်မွေးနေသူ



# Mingalaba

မင်္ဂလာပါ

အတွဲ ၁ | ဧပြီလ ၂၀၂၀

## မာတိကာ

ဆောင်းပါး  
J မျက်နှာဖုံးဓာတ်ပုံ  
အယ်ဒီတာအဖွဲ့

ဆောင်းပါး  
၃ သတင်းစကား

သတင်းစကား  
၄ မီဒီယာမှ  
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

၅ ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း  
ဓာတ်ပုံပြိုင်ပွဲ

၆ အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ  
ဆက်သွယ်ရန်

၇ နောက်ဆုံးရ စီမံကိန်းအချက်အလက်များ

## အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ  
ယခုလအတွက်  
မျက်နှာဖုံးဓာတ်ပုံရှင်မှာ SURE  
စီမံကိန်းမှ ဦးဟိုလင်းဖြစ်ပါသည်။

Photo: © 2019 ADRA Myanmar |  
Emma McCrow

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ  
Emma McCrow

ပံ့ပိုးအားဖြည့်သူများ  
Korey Dowling, Nant Dahlia  
Naw Mu Mu Saw, Crystal White

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်  
Pyae Phyo Lin

ထုတ်ဝေသူ  
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်  
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်  
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

## ဆောင်းပါး



## ချင်းတောင်ပေါ်က ဝဥစိုက်ပျိုးခြင်းနဲ့ အသက်မွေးနေသူ

ကျွန်တော်နာမည် ဦးဟိုလင်းပါ အသက်ကတော့ ၅၂ နှစ်ရှိပါပြီ။ ကျွန်တော်တို့က ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ရှာလောင်းကျေးရွာမှာ  
နေထိုင်ပါတယ်။ ကျွန်တော်တို့မှာမိသားစုဝင်စုစုပေါင်း ၁၁ ယောက်၊ သားသမီးခြောက်ယောက်ရှိပါတယ်။ သူတို့အကုန်လုံးတော့  
ဒီမှာမနေကြပါဘူး။ အဝေးမှာပါ။

ကျွန်တော်တို့အရင်တုန်းကတော့ တောင်ယာအလုပ်ကိုပဲအဓိကလုပ်ကိုင်ပါတယ်။ အဓိကကတော့ ပြောင်းစိုက်ပျိုးတာပေါ့။  
အဲဒီအချိန်တွေတုန်းက စားဝတ်နေရေးအတွက်အရမ်းကို ခက်ခဲခဲ့တယ်။ တစ်ခါတစ်လေ စားစရာအစားအစာတောင်ပြတ်တောက်ခဲ့ရတယ်။

ဒါကြောင့်ကျွန်တော်တို့ ဝဥကိုပြောင်းလဲစိုက်ပျိုးဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီဟာကလည်းကျွန်တော်တို့ဒေသမှာနာမည်ကြီးတယ်လေ။ အထူးသဖြင့်တရုတ်ကိုတင်ပို့ရောင်းချလို့ရတာကြောင့်ပေါ့။ ကျွန်တော်တို့မိသားစုအတွက်လည်း ဝဥစိုက်ပျိုးတာက အကျိုးရှိမယ်လို့လည်း ယုံကြည်တယ်လေ။

အစတုန်းတော့ အရမ်းကိုအခက်အခဲရှိတယ်။ အရမ်းလည်းကြိုးစားအားထုတ်ဖို့လိုတယ်။ ကျွန်တော်တို့ မျိုးစေ့တွေကိုတောထဲမှာ လိုက်ရှာတယ်။ ရောင်းချနိုင်တဲ့အဆင့်ထိရောက်ဖို့ကတော့ နှစ်ပေါင်းများစွာကြာအောင်စောင့်ဆိုင်းရတယ်။ နှစ်စဉ်ဒီဝဥစိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်က တစ်နှစ်ကို ကျပ်သိန်း ၂၀ ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော်မိသားစုအတွက်အခက်အခဲရှိတယ်။ အခုတော့ ကျွန်တော်မှာ ဝဥစိုက်ခင်း ၁၅ ဧကရှိပါတယ်။

၂၀၁၇ မှာ ကျွန်တော် ADRA စီမံကိန်းအကြောင်း ကြားသိခဲ့ရတယ်။ ဒီစီမံကိန်းက စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ပတ်သက် တဲ့ သင်တန်းတွေပေးတာရှိသလို သီးနှံစိုက်ပျိုးဖို့အတွက် မျိုးစေ့တွေလည်းဖြန့်ဝေပေးပါတယ်။ ဒါကကျွန်တော်တို့ စိုက်ပျိုးရေးကို ပိုပြီးစိတ်ဝင်စားဖို့အတွက်လည်း လှုံ့ဆော်ပေးပါတယ်။

နောက်ပြီး ADRA ကလည်း ဝဥဖြတ်စက်နဲ့ ဝဥဆေးကြောတဲ့စက်ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီစက်တွေက ဝဥကို ဖြတ်တောက်တဲ့အခါ အလုပ်သမားအင်အားနဲ့ အချိန်ကုန်တာကို သက်သာစေတယ်။ နောက်ပြီး ADRA က နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံတဲ့စက်ကို လည်းထောက်ပံ့ပေးခဲ့တယ်။ အရင်တုန်းက ဝဥအခြောက်ခံဖို့ ကျွန်တော်တို့အနေနဲ့ နေရောင်ခြည်ကိုပဲ အားကိုးရတယ်။ မိုးရာသီဆိုရင် ဝဥကိုအခြောက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီနေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံစက်က ကျွန်တော်တို့တောင်သူတွေအတွက် အချိန်နဲ့ ကုန်ကျစရိတ်ကိုလည်းလျော့ချပေးတယ်။ အရမ်းကိုအထောက်အကူဖြစ်ပါတယ်။

ဒီနေ့ဒီအချိန်မှာတော့ တစ်ရွာလုံးကရွာသားတွေအကုန် ကျွန်တော်လို ဝဥစိုက်တောင်သူတွေဖြစ်နေပါပြီ။

SURE စီမံကိန်းကို MFAT နှင့် ADRA New Zealand တို့ကထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ခြင်း၊ ရေအရင်းအမြစ်များနှင့် သဘာဝအရင်းအမြစ်များကိုစီမံခန့်ခွဲခြင်းတို့ဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေခြင်းဖြစ်သည်။

“ ကျွန်တော်တို့ချင်းပြည်နယ်က အရမ်းကိုဆင်းရဲတော့ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခုလိုထောက်ပံ့ပေးတာက ကျွန်တော်တို့ဒေသအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒါကြောင့်အလှူရှင်နဲ့ ADRA ကိုလည်း ကျေးဇူးတင်ပါတယ်

PYAE PHYO LIN  
Communications Assistant, ADMIN



သတင်းစကား

နိမ့်ချမှုဖြင့် ခေါင်းဆောင်ခြင်း

ခိုင်မာသောခေါင်းဆောင်တစ်ဦးအဖြစ်မြင်လာစေရန် သင်၏အားနည်းချက်များကို မပြသရဟု သမိုင်းကြောင်းအရ ပြောဆိုမှုများရှိထားသည်။ ကျေးဇူးတင်စရာမှာ ဦးဆောင်သူများက သင်၏အားနည်းချက်များကို သင်၏အဖွဲ့နှင့် မျှဝေခြင်းမှာ ပိုမိုအားကောင်းသော ဆက်သွယ်မှုနှင့် စွမ်းဆောင်ရည် တို့ကိုပိုမိုမြှင့်မားစေနိုင်သည်ဟူသောအတွေးအခေါ်ကို လက်ခံသောကြောင့် ဤအယူအဆများမှာ ကွယ်ပျောက်သွားသည်။ ယဉ်ကျေးမှုဆိုင်ရာဩဇာလွှမ်းမိုးမှု များသည် ခေါင်းဆောင်မှုပိုင်း၏ စံပြအရည်အသွေးများကိုအဆုံးအဖြတ်ပေးသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုနိုင်သော်လည်းယေဘုယျအားဖြင့်



နှိမ့်ချခြင်းဖြင့် အားနည်းချက်ကို အားသာချက်အဖြစ် ရှုမြင်ကြသည်။ မကြာခဏဆိုသလို အဖွဲ့ဝင်များသည် သူတို့ခေါင်းဆောင်၏အားနည်းချက်ကို သိသောကြောင့် သူတို့ကို မဖုံးကွယ်မိစေရန်လည်း အကြံပေးလိုသည်။

မိမိကိုယ်ကိုယ်နှိမ့်ချတတ်သည့်ခေါင်းဆောင်များကို များသောအားဖြင့် ပို၍လေးစားတတ်ကြသည်။ လူများသည် သင်ရင်ဆိုင်နေရသော ရှက်နာမှုများကိုမြင်ပြီး သူတို့အနေဖြင့်လည်းအောင်မြင်နိုင်သည်ဟုယုံကြည်တတ်သည်။ သင်အနေဖြင့် ပြီးပြည့်စုံသည်ဟု ဟန်ဆောင်ပါက သူတို့အနေဖြင့် မပြည့်ဝနိုင်သည်ဟုထင်နိုင်ပါသည်။ အဲဒီအခါသင့်နောက်လိုက်ရန်ဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ အားကောင်းသောခေါင်းဆောင်များသည် အကူအညီ တောင်းခံရန်မကြောက်ကြပါ။ အမှန်တကယ်မှာ ဦးဆောင်လမ်းပြရန် ဘယ်သူမှမရှိနေသည့် အကူအညီလိုအပ်နေသော ခေါင်းဆောင်များဖြစ်သည်။ လူတွေအကူအညီပေးတဲ့အခါ သူတို့စိတ်ချမ်းသာသည်။ သူတို့အနေနဲ့ကူညီမယ့်လူတွေလျော့နည်းတာကို မစဉ်းစားကြပါ။ သူတို့အနေနဲ့က ပိုမိုချိတ်ဆက်နိုင်ဖို့ သာခံစားကြသည်။ ဒါကြောင့်သင်၏အဖွဲ့လိုအပ်ချက်တွေကို အပြည့်အဝနားလည်ဖို့နဲ့ လူတွေနဲ့ပိုမိုချိတ်ဆက်နားလည်နိုင်ဖို့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကူညီနှိမ့်ချတတ်သောခေါင်းဆောင်မှုကို နားလည်ဖို့အတွက် သင့်ကို ကျွန်ုပ်တို့တိုက်တွန်းလိုက်ပါရစေ။

KOREY DOWLING | Vice President for People and Culture, ADRA International

မီဒီယာမှ



ADRA Myanmar  
Published 10 April at 22:54

ဤသည်မှာ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ဖို့အတွက် သင့်အနေနဲ့ ဘာလုပ်နိုင်သလဲဆိုသည်နှင့် ယခုကဲ့သို့အချိန်ကာလတွင် ဘုရားသခင်၏ ကတိတဝတ်တို့အတွက် ကျွန်ုပ်တို့၏ Country Director, Claudio ပြောကြားထားသည့် သတင်းစကားဖြစ်ပါသည်။ မီဒီယံကို ကြည့်ရှုရန် HERE

Stay Home,  
Stay Safe!

www.adramyanmar.org

ADRA Myanmar  
Published 13 April at 19:52

Covid 19 ကာလအတွင်း သင့်အနေနဲ့ဘယ်လိုကူညီနိုင်သလဲဆိုတာ အံ့သြစရာပါ။

အိမ်မှနေ၍ အခြားသူများကို ကူညီရန် နည်းလမ်းများ

- ၁) ငွေရေးကြေးအတွက်ရုန်းကန်နေရသူများကို ကူညီပါ။
- ၂) တစ်ဦးတစ်ယောက်အတွက် ဒေသခံ စီးပွားရေး လုပ်ငန်းများမှ အစားအစာနှင့် ရေကိုဝယ်ယူပါ။
- ၃) ကျေးဇူးတင်စာရေးသားပါ။ ပြီးရင်ဖုန်းဖြင့် ဖတ်ပြောပြောဆိုပေးပါ။
- ၄) အထီးကျန်နေသူကိုခေါ်ဆို၍ ရောဂါအကြောင်း မဟုတ်သော အခြားအကြောင်းအရာတစ်ခုခုကိုပြောဆိုပေးပါ။
- ၅) ဆုတောင်းပါ။ သူတို့အတွက် သင်ဆုတောင်းပေးနေသည်ကိုလည်းလူအများသိရှိပါစေ

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း



ကိုစောမင်းမင်းဟိန်း  
ASSISTANT HAIR CUTTING TRAINER | SEAQ2

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။  
ပိုးကရင်လူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာကဘာပါလဲ။  
ပင်လယ်စာ
- Q3 အကြိုက်ဆုံးအရောင်ကဘယ်အရောင်ပါလဲ။  
မိုးပြာရောင်
- Q4 ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။  
စာဖတ်ရတာနဲ့ ပုံဆွဲရတာကို ကြိုက်နှစ်သက်ပါတယ်။

- Q5** ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။ **Q6** ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။  
ပြင်ဦးလွင် ချစ်ခြင်းမေတ္တာဟာ စွမ်းအားတစ်ခုပါ
- Q7** ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။ **Q8** ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို  
နစ်သက်ပါသလဲ။  
ဇွန်လ၊ ၂၀၁၇ ခုနှစ် ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်ပြီး မိသားစုလိုရှိတာကြောင့်ပါ။



ဓာတ်ပုံပြိုင်ပွဲ

# ယခုလအတွက် ဆုရဓာတ်ပုံ

**ဓာတ်ပုံရိုက်ကူးသူ**  
Hkawn Din, WASH/M&E Officer, SCAIDP V

**ဓာတ်ပုံ၏အကြောင်း**  
Zahkung သည် ကချင်ပြည်နယ်၊ ဒုက္ခသည်စခန်းမှ နေရပ်စွန့်ခွာရွှေ့ပြောင်း ဒုက္ခသည်တစ်ဦးဖြစ်ပြီး မကြာသေးမီက ပြီးဆုံးခဲ့သည့် SCAIDP V စီမံကိန်း၏ အကျိုးခံစားခွင့်ရှိသူတစ်ဦးလည်းဖြစ်သည်။

နောက်တစ်ခါ သင့်အလှည့်လား သင်၏ဓာတ်ပုံကို နောက်တစ်ခါတွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့် တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

- ဓာတ်ပုံ လမ်းညွှန်ချက်**  
သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်
- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
  - ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးခြင်း ဖြစ်ရမည်။
  - အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
  - Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
  - ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်။
  - JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
  - ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
  - ဓာတ်ပုံ၏အကြောင်းအရာကို ဖော်ပြထားပေးရမည်။



## အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် [www.adramyanmar.org/careers](http://www.adramyanmar.org/careers) တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ လစ်လပ်ရာထူးနေရာများမရှိသေးပါ။

## ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

### The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,  
Zay North Street (Off U Wisara Road),  
Dagon Township, Yangon MYANMAR 11191





Phone: +95 1 240 900

Email: [admin@adramyanmar.org](mailto:admin@adramyanmar.org)

Website: [www.adramyanmar.org](http://www.adramyanmar.org)

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း [www.adramyanmar.org/report](http://www.adramyanmar.org/report) တွင် အစီရင်ခံတင်ပြနိုင်ပါသည်။

## နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



## SEAQE 2

Norad နှင့် ADRA Norway တို့ကဋ္ဌေးကြီး ထောက်ပံ့ထားပြီး SEAQE2 စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နည်းပညာနှင့် သက်မွေး သင်တန်းကျောင်း TVET ၏ ရက်တိုသင်တန်းအစီအစဉ်တွင် စာရင်းသွင်းထားသည့် ကျောင်းသားများအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရနည်း ပညာအထက်တန်းကျောင်းဘားအံမှာ ဖွင့်လှစ်နိုင်ခြင်းမရှိ သည့်အတွက် သင်တန်းသို့တက်ရောက်ခြင်းမပြုနိုင်ပေ။

သို့သော်လည်း ၂၀၂၀ အတွက် သင်တန်းအပတ်စဉ် ၁ အတွက် စာရင်းပေးသွင်းထားသည့် ကျောင်းသားများသည် မိတ်ဖက်အဖွဲ့ Zabai က တီထွင်ထားသည့် မိုဘိုင်းလ်အက်ပ လီကေးရှင်းမှတစ်ဆင့် သင်ခန်းစာများကိုလေ့ကျင့်သင်ကြား ခဲ့သည်။

သင်တန်းသားများအနေဖြင့် Hospitality၊ Life Skills နှင့် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော သင်ခန်းစာများကို လေ့လာသင်ယူခဲ့ကြသည်။

ပညာရေးအခြေပြု SEAQE2 စီမံကိန်း ဒုတိယအဆင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်း၏တစ်စိတ်တစ်ပိုင်းဖြစ်သော TVET အစီအစဉ်သည် လူငယ်များအား အလုပ်အကိုင်ကျွမ်းကျင်စေရေးအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းများကို ကာလတိုသင်တန်းများ မှတစ်ဆင့်သင်ကြားပို့ချပံ့ပိုးပေးလျက်ရှိပါသည်။

## CASE2Learn

ဥရောပသမဂ္ဂ၏ဧည့်သည်ထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် CASE2Learn စီမံကိန်းတွင် ADRA Myanmar ၏မိတ်ဖက် RISE က ၎င်းတို့ ကွန်ရက်အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများမှ တစ်ဆင့် ဒေသသုံးခုတွင် ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေး အတွက်ဆောင်ရွက်ခဲ့သည်။

TSYU (Ta'ang Students and Youth Union) သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုတွင် အသိပညာပေးပို့စာတမ်းများ စိုက်ထူခြင်း၊ နှာခေါင်းစည်းများ၊ အရက်ပုံနှင့် လက်ဆေးရည်များဖြန့်ဝေပေးခြင်းတို့အပြင် ကြေညာချက်များကို အသံချွတ်ဖြင့် ကြေညာပေးခြင်းတို့ဖြင့် ကျန်းမာရေး အသိအမြင်မြှင့်တင်ပေးဆောင်ရွက်ခဲ့သည်။

LDN (Lahu Development Network) သည် ရှမ်းပြည်နယ် အရှေ့ပိုင်းကျေးရွာ ၃၆ ရွာတွင် အသိပညာပေးပို့စာတမ်းကိုဖြန့်ဝေပေးခြင်းဖြင့် ရောဂါတုံ့ပြန်ကာကွယ်ရေးကိုလုပ်ဆောင်ခဲ့သည်။

ENDO (Eastern Naga Development Organisa- tion) သည် နာဂဒေသတွင် အသိပညာပေးပို့စာတမ်း ကိုဖြန့်ဝေပေးခြင်း၊ ကျေးရွာ ၁၀၀ကျော်ရှိ ရပ်ရွာလူထုအတွက် အသိပညာပေးရေးနှင့် ပတ်သက်သည့် အချက်အလက်အရင်းအမြစ်များကို ကျေးရွာခေါင်းဆောင်များအား လမ်းညွှန်ပေးခြင်းတို့ဖြင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ဆောင်ခဲ့သည်။







ADRA